

**ဟာဝိကာ**

- \* သက်ကြီးစကားသက်ငယ်ကြား ၅
- \* ပုဂံသားတို့ နှုတ်တိုက်အာဂုံဆောင်ခဲ့ကြသော-လောကျမ်း ၁၉
- \* ဆေးနည်းတိုလင်္ကာနှင့် ဖော်နည်းကားနိဿရည်းများ ၂၆
- (၁) မျက်စိနာချောင်းပို့၊ ဝံ့ ကျည်း၊ လိနှင့်တို့ ၂၆
- (၂) ငါ ပီ၊ လက်၊ လေး၊ သစ်၊ သွားနာပျောက်ဆေးအစစ် ၂၆
- (၃) စ၊ လင်း၊ နီ၊ ကြောင်၊ ခြူး၊ လေတဒုဒ္ဒ ၂၇
- (၄) စိန်၊ ဆေး၊ ကန့်၊ ဟင်း၊ ပြွေလေးစင်း ၂၈
- (၅) ခင်ပုတ်၊ ဥသျှစ်၊ သနပ်ခါးခြစ်၊ သောက်ရစ်ငှက်ဖျားကို ၂၈
- (၆) အုန်းမှုတ်ခွက်မောက်၊ ဝေါလည်ထောက် ၂၉
- (၇) သ၊ မ၊ ထော၊ ပျား၊ တောက ကျား ၃၁
- (၈) အစာစားစဉ် သတိဝင်း တိုင်းတာမြင်သီစေ ၃၂
- (၉) ကြပ်နိုး၊ နနွင်း၊ ကွမ်းရွက်သွင်း၊ ထည့်ခြင်း၊ ဤကဋုတ်ကို ၃၄
- (၁၀) လူ၊ ရုပ်၊ ကျောက်၊ ရုပ်၊ ဇာ၊ လေး၊ ဒုတ်၊ ကာ ၃၅
- (၁၁) စားချဉ်တက်၍ တပွက်ပွက်အန် ၃၅
- (၁၂) အသက်ကြီးလျှင် ဆင်စီးပါ ၃၇
- (၁၃) ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ပျိုးလေးပိး ၃၉
- (၁၄) ဆီးဖြူ၊ ဖန်ခါး၊ ရဟန်းစား ၃၉
- (၁၅) နှမ်း၊ ထော၊ တင်၊ ပျား၊ ဤလေးပိး ယူငြားမဂ္ဂပုတ် ၄၇
- (၁၆) စားခင်မှာတုံ၊ ရသာထွေပြား၊ မြိန်မြတ်ငြားလည်း၊ စားမကျွေးရာ ၄၉
- (၁၇) မျက်စိ- ခေကြည့်၊ နားမှာ- ဆီ၊ ဒွိမျှာ- သား၊ ဝမ်းမှာ- ခါး ၅၃
- (၁၈) ထိန်၊ ကျန်၊ ကင်းစင်၊ ကြိတ်မှန်ပင် ၅၄
- (၂၉) ဖောရောင်ခြင်းအတွက် ဘောစဂိုင်းရွက် ၅၅
- (၂၀) နင်လားဟဲ့ ခေယုန်၊ ငါလားဟဲ့ ကင်းပုံ ၅၅
- (၂၁) သိန္ဓော၊ နွယ်ခို၊ စပျို ပတ်ကော၊ ရှောက် သံပရာ လိုရာနော ၅၆

- (၂၂) ကြာဟင်း၊ လင်းနော၊ ကြောင်ပန်းရွက် ၅၆
- (၂၃) သားစွားပြီးလျက် နို့ပထွက်၊ အသက်ကြံ့ပြန်ရ ၅၈
- (၂၄) မိန်းမတို့အသက် ကရမက် ၅၈
- (၂၅) ဆောင်း - တစ်သယ်၊ ငွေ - ကိုး၊ မိုး - ၃နှစ် ၆၂
- (၂၆) ဆောင်းမှာ ပိတ်ချင်း၊ ငွေမှာ ချင်း၊ မိုးတွင်း၊ ငရုပ်ကောင်း ၆၄
- (၂၇) ငါ့သားရွှေတောင်၊ ခေကို ရှောင် ၆၅
- (၂၈) က-ရင်-သား-မွေး-ခေါင်းမဆေးနှင့် ၆၆
- (၂၉) ခေသည် ဆေးခြစ်တော့ နှစ်တစ်ရာ ၆၇
- (၃၀) အပွင့်တစ်ထောင်၊ အရွက်တစ်ထောင်၊ အမြစ်တစ်ထောင် ၆၇
- (၃၁) ပျော်ပျော်နေ သေခဲ ၆၈
- (၃၂) သက်ရှည်၊ ဆင်းလှ၊ ချမ်းသာရာ ပလ ဉာဏ်ပညာ ၇၂
- (၃၃) ဆင်သမန္ဓယ်ပ၊ ခါးတစ်ဝ၊ လေကားကြေစေသည် ၇၂
- (၃၄) ကျောက်ဖရုံအခါးသီး၊ စားနည်းကိုဖော်ပြသည် ၇၄
- (၃၅) ခေ၊ လေ၊ အစား အိပ်ငြားဆင်ယင် ၇၅
- (၃၆) ဟေမဝက္ကမှာ သူပျော်ပါး၊ နဂါးမင်းကြီး ပေါက်ဘော်ပေ ၇၉
- (၃၇) ပတ္တမြား ဘုန်းတောက်၊ မြေကျောက် အေးချမ်း ၈၀
- (၃၈) လက်ဖက်ရည် အမြဲသောက်၊ ခွဲပျောက်လို့ ဆီးရွင့် ၈၂
- (၃၉) ဆီးတစ်ရာသား၊ စားခြင်းသည် ဉာဏ်ပညာကို ရှိစေ၏ ၉၁
- (၄၀) ဆေးပေါင်းခတဲ့ "ည"၊ ပွဲပေါင်းခတဲ့ "လ" ၉၄
- (၄၁) ခရီးသွားနိုင်၊ ကြံ့ခိုင်အားအင် ၁၀၁
- (၄၂) မီးယပ်ကိုယ်အေးမယိုချွေးကြောင့် ၁၀၅
- (၄၃) ပရနွေဝါ ပါးပါးလွှာ၊ သကာပျားနှင့်ဖက် ၁၀၆
- (၄၄) ငရုမှာ တဟ၊ နောက်မှာ ခံတက်၊ စီးပွားတက်၏ ၁၀၆
- (၄၅) ဘုမ္မရာဇာ ကေရင်နှင့်၊ ရာဇဝင်မြစ်၊ ဤသုံးဖြာ ၁၀၈
- (၄၆) နံနက်သဘော၊ ညငှက်ပျော ၁၀၈
- (၄၇) ငွေ ခို၊ မိုး ခါး၊ ဆောင်း ချဉ် ၁၂၅